

မာတိကာ

- | | |
|---|----|
| ၁။ နိဒါန်း | ၁ |
| ၂။ အလှမ်းကျယ်လွန်းလျှင် အလယ်လတ်တတ်သည် | ၈ |
| ၃။ အခြေခံအကျဆုံး စိတ်ခြောက်လုံး | ၁၉ |
| ၄။ မြင်နိုင်သိနိုင်သည့် ရန်သူကို အရင်ရှင်းရန် | ၃၁ |
| ၅။ ဝိပဿနာ ပီပြင်စေလို | ၄၁ |
| ၆။ တရားအားမထုတ်သော်လည်း တရားအားထုတ်တတ်ရန် | ၅၅ |
| ၇။ သိကုန် | ၇၃ |
| ၈။ နိဂုံး | ၈၉ |